

Pū pwa atama


တာဝန်တိုယ်စီ





Pǎpǎ mǒmǒ bweǐ pa,
pa tamǎǒ pǔ tōpwa

ဖေဖေမေမေ ပြောပါတယ်၊
တာဝန်ကိုယ်စီ ရှိကြတယ်။



Mahtûmaplô patama, amôsălěsălò pa

တာဝန်ကိုယ်စီ ကျေပွန်မှ၊
အားလုံးပျော်ရွှင်ရ။



Hǐkhǔ phòkhǔ ṭaṃa p̣ǒ,
pa ǒ nidǔ nija pwǎ

တို့မိသားစုတွေ တာဝန်ကျေ၊
ညီညွတ်ကြတယ်လေ။



Phi phipwạkhûplă sŭsa,
păpă bă hte dỏjo ya

ဘိုးဘိုးကြီးက နိုးတွေဖြာ၊
ဖေဖေ တောင်းရက်ဖို့ပါ။




Paphipwamǎ da lǎkhlǎ,
mǎmǎ lǎlǎ bǎ ya

ဖျာကိုခင်းတာ ဘွားဘွားပါ။
မေမေ စပါးလှမ်းဖို့ပါ။



Papha dǔ shǐphǒ kǔ,
Pa lǎphôlǎă

ဦးဦးကြီးက ထင်းခွေတာ၊
မိသားစုအတွက်ချက်ဖို့ပါ။



Pwạ shǎǎ bǔ mǐ,
pamǒdǔ

ဆန်ကောင်းရအောင်ထောင်းပေးတာ၊
ဒေါ်ဒေါ်လေးပါ။



Wě̌p̌w̌akhû̌tamǎ mǐ̌,
dò̌shipǒ̌ p̌w̌ǎ ya

ကိုကိုကြီးရဲ့တာဝန်ဟာ၊
အားလုံးသုံးဖို့ရေခပ်တာ။



Phǔphǔ sî sǎwǐ mǐ ,
lǎmalè bǔbǔ pwǎ.

သားသားမီးမီး သီချင်းဆိုတာ၊
ညီလေးအငိုတိတ်ဖို့ပါ။



Hǐkhǔ phòkhǔ taja pǒ,
mòsǔ mòsǒ pǔ tôpwa hǒ.

မိသားစုဝင်တို့တစ်တွေ အားလုံးတာဝန်ကျေ၊
တာဝန်ကျေလို့ပျော်ရွှင်ကြ တို့မိသားစုဘဝ။





ကော်ယော်စာပေနှင့် ယဉ်ကျေးမှုကော်မတီမှ ရေးသားပြုစုသည်။

